



ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်၏ သတင်းထုတ်ပြန်ချက်

ချက်ချင်းထုတ်ပြန်ရန်၊ မတ်လ ၆ ရက်၊ ၂၀၂၂ ခုနှစ်

ကရင်ပြည်နယ်။ ။ မြန်မာစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၇) ဦးသေဆုံးပြီး (၄) ဦးဒဏ်ရာရရှိ

မတ်လ ၅ ရက်တွင် ကော်သူးလေ (ကရင်ပြည်)၊ မူကြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ကလော်ဒေးကျေးရွာထဲသို့ မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသူရွာသား (၇) ဦးသေဆုံးပြီး (၄) ဦးဒဏ်ရာရရှိခဲ့ပါသည်။

သေဆုံးသူများထဲတွင် မိန်းကလေးသုံးဦးပါဝင်ပြီး အသက်မှာ (၂) နှစ် (၅) နှစ် (၁၇) နှစ် အသီးသီးဖြစ်သည်။ ဒဏ်ရာရရှိသူများထဲတွင် (၁၇) အရွယ်မိန်းကလေးနှင့် (၃) နှစ်အရွယ် ယောက်ျားလေးတစ်ဦးပါဝင်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့သည်။

မြန်မာစစ်တပ်သည် ကျေးရွာများ၏တည်နေရာကိုသိရှိပြီး ယခုမှာလည်း ရွာသားများနေထိုင်နေသော ကျေးရွာသာဖြစ်သည်။ ထို့ကြောင့် မြန်မာစစ်တပ်သည် ကျေးရွာများကို တမင်ရည်ရွယ်ပစ်ခတ်ကြောင်း ထင်ရှားသည်။ ဤသည်မှာ စစ်ရာဇဝတ်မှုနှင့် လူသားဖြစ်မှုကိုဆန့်ကျင်သော ရာဇဝတ်မှုဖြစ်သည်။ မြန်မာစစ်တပ်က ရွာသားများနေအိမ်တွင် ရှိနေနိုင်မည့်အချိန်ဖြစ်သော ည (၇) နာရီ၊ (၂၀) မိနစ်အချိန်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများစာရင်းမှာ -

- (၁) နော်ထူးဖေါ (၅ နှစ်)၊
 - (၂) စောဒေးဖိုး (၁၉ နှစ်)၊
 - (၃) စောကေ (၄၀ နှစ်)၊
 - (၄) နော်ဖောဝါး (၃၂ နှစ်)၊
 - (၅) နော်အယ်မူး (၂၂ နှစ်)၊
 - (၆) နော်တင်နီလာဝင်း (၁၄ နှစ်)၊ နှင့်
 - (၇) နော်တလု (၂ နှစ်) များဖြစ်ကြပြီး
- ဒဏ်ရာရရှိသူများစာရင်းမှာ
- (၁) စောညွန့်ထူး (၂၈ နှစ်)၊

- (၂) နော်ကရီးဆဲ (၂၈ နှစ်)၊
- (၃) နော်စဘော (၁၇ နှစ်)၊ နှင့်
- (၄) စောကျော်ဘီ (၃ နှစ်) တို့ ဖြစ်ကြသည်။

နိုင်ငံတကာက ရောင်းပေးလိုက်သောလက်နက်များ၊ နိုင်ငံတကာစီးပွားရေးမိတ်ဖက်ကုမ္ပဏီများ၏ တစ်စိတ်တစ်ပိုင်းပံ့ပိုးမှုများမှတစ်ဆင့်ရရှိလိုက်လက်နက်များ၊ စသည့်လက်နက်များကိုအသုံးချကာ မြန်မာစစ်တပ်က ကျွန်ုပ်တို့လူထုအား ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ရုရှား၊ တရုတ်၊ ပါကစ္စတန်၊ အီရန်၊ ဘီလာရုတ်၊ အိန္ဒိယ နှင့် စင်ကာပူ နိုင်ငံများအပါအဝင် မြန်မာစစ်တပ်အား လက်နက်နှင့်ခဲယမ်းထောက်ပံ့နေသောနိုင်ငံများအပေါ် ဖိအားများတိုးမြှင့်လုပ်ဆောင်ရန် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်မှ တောင်းဆိုလိုက်သည်။

မြန်မာစစ်တပ်၏ဝင်ငွေများအား ဖြတ်တောက်နိုင်ရန်အတွက် စီးပွားရေးဆိုင်ရာပိတ်ဆို့မှုများအား လျှင်မြန်စွာလုပ်ဆောင်ရန်လည်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်မှ တောင်းဆိုလိုက်သည်။ မြန်မာစစ်တပ်နှင့်အကျိုးတူစီးပွားရေးလုပ်ဆောင်လျက်ရှိသော ကုမ္ပဏီများသည်လည်း ကျွန်ုပ်တို့အပေါ်ကျူးလွန်နေသော နိုင်ငံတကာရာဇဝတ်မှု၏ ကြိရာပါများဖြစ်သည်။

မြန်မာနိုင်ငံအပေါ် လေယာဉ်ဆီရောင်းဝယ်နေမှုများပိတ်ဆို့ရန် ကရင်ငြိမ်းချမ်းရေးကွန်ရက်မှ တောင်းဆိုလိုက်သည်။ ကရင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူအများစုမှာ လေယာဉ်တိုက်ခိုက်ခံရမှု (သို့) လေယာဉ်ဖြင့်တိုက်ခိုက်ခိုက်ခံရဖွယ်အခြေအနေများကြောင့် တိမ်းရှောင်နေခြင်းဖြစ်ပြီး လူ့အသက်အိုးအိမ်လုံခြုံမှုမရှိသည့်ဘေးဒုက္ခကပ်ဆိုးများနှင့် ရင်ဆိုင်တွေ့ကြုံနေရလျက်ရှိသည်။ မြန်မာစစ်တပ်မှ မောင်းသွမ့်လေယာဉ် (drone) များအသုံးပြုပြီး စစ်ဘေးရှောင်များနှင့် ကျေးရွာများ၏ တည်နေရာများကို စုံစမ်းလျက်ရှိပြီး ထို့နောက်တွင် လက်နက်ကြီးများနှင့် လေယာဉ်များဖြင့် တိုက်ခိုက်လျက်ရှိသည်။

ဆက်သွယ်ရန်

- ၁. နော်ဝါးခူရီး - (+၆၆ ၈၆ ၁၁၈ ၂၂၆၁)
- ၂. စောလေးကပေါ (+၆၆ ၆၅ ၄၀၉ ၂၂၈၀)